

PSA 1	
<b>English</b>	COVID-19 vaccines are FREE for everyone. But make sure and ask if there are any other costs with getting vaccinated. No one can be denied a free vaccine if they are unable to pay an administration fee. Once vaccines are widely available, anyone can get vaccinated regardless of immigration status. Protect yourself. Protect your community. Get vaccinated.
<b>Translation</b>	COVID-19 ကာကွယ်ဆေးသည် လူတိုင်းအတွက် အခမဲ့ ဖြစ်သည်။ သို့သော် သေချာစေရန် ကာကွယ်ဆေးထိုးချိန်တွင် အခြားကုန်ကျစားရိတ်များ ရှိမရှိ မေးမြန်းပါ။ ကောက်ခံကြေးမပေးနိုင်သော မည်သူ့ကိုမျှ ကာကွယ်ဆေးထိုးရန် ငြင်းပယ်ခြင်း မပြုရပါ။ ကာကွယ်ဆေးများ အလုံအလောက် ရရှိလာသောအခါတွင် ပြည်ဝင်ခွင့်အနေအထား မည်သို့ပင်ရှိစေ လူတိုင်းကို ကာကွယ်ဆေးထိုးပေးပါမည်။ သင့်ကိုယ်သင်ကာကွယ်ပါ။ သင့်ပတ်ဝန်းကျင်ကို ကာကွယ်ပါ။ ကာကွယ်ဆေးထိုးပါ။

PSA 2	
<b>English</b>	The COVID-19 vaccine protects you from getting COVID-19. If you still get COVID after you get vaccinated, the vaccine protects you from getting seriously ill. Even if you had COVID-19, you should still get vaccinated. Protect yourself. Protect your community. Get vaccinated.
<b>Translation</b>	COVID-19 ကာကွယ်ဆေးသည် COVID-19 ပိုးကူးဆက်ခြင်းမှ ကာကွယ်ပေးပါသည်။ ကာကွယ်ဆေးထိုးပြီးနောက် COVID ဖြစ်လျှင် ကာကွယ်ဆေးက သင့်အား အပြင်းအထန်ဖျားနာခြင်းမှ ကာကွယ်ပေးပါမည်။ သင့်သည် COVID-19 ကူးစက်ခဲ့ပြီးသည့်တိုင် ကာကွယ်ဆေးထိုးသင့်ပါသည်။ သင့်ကိုယ်သင်ကာကွယ်ပါ။ သင့်ပတ်ဝန်းကျင်ကို ကာကွယ်ပါ။ ကာကွယ်ဆေးထိုးပါ။

PSA 3	
<b>English</b>	COVID-19 vaccines are safe and effective. The vaccine CANNOT give you COVID-19. No other vaccine has been tested as much for its safety in U.S. history. The vaccine has been proven safe for thousands of people, including those of different races, ethnicities and ages. No other vaccine has been tested as much for its safety in U.S. history and millions of people have been safely vaccinated. Protect yourself. Protect your community. Get vaccinated.
<b>Translation</b>	COVID-19 ကာကွယ်ဆေးများသည် ဘေးကင်းပြီး ထိရောက်မှုရှိပါသည်။ ကာကွယ်ဆေးက သင့်ကို COVID-19 ရောဂါ မဖြစ်စေနိုင်ပါ။ အမေရိကန်၏ သမိုင်းတစ်လျှောက်တွင် ယခုဆေးကုသမှု ဘေးကင်းမှုအတွက် အများအပြားစမ်းသပ်ခြင်းအား အခြားမည်သည့်ကာကွယ်ဆေးကိုမျှ မပြုခဲ့ဖူးပါ။ ကာကွယ်ဆေးအား အသက်အရွယ်စုံ၊ လူမျိုးစုံ ထောင်ပေါင်းများစွာဖြင့် စမ်းသပ်ခဲ့ပြီး ဘေးကင်းမှုရှိကြောင်း သက်သေပြပြီးဖြစ်ပါသည်။ အမေရိကန်၏ သမိုင်းတစ်လျှောက်တွင် ယခုဆေးကုသမှု ဘေးကင်းမှုအတွက် အများအပြားစမ်းသပ်ခြင်းအား အခြားမည်သည့်ကာကွယ်ဆေးကိုမျှ မပြုခဲ့ဖူးပါ။ လူသန်းပေါင်းများစွာကို ဘေးကင်းစွာ ကာကွယ်ဆေးထိုးပြီး ဖြစ်ပါသည်။ သင့်ကိုယ်သင်ကာကွယ်ပါ။ သင့်ပတ်ဝန်းကျင်ကို ကာကွယ်ပါ။ ကာကွယ်ဆေးထိုးပါ။

PSA 4	
<b>English</b>	COVID-19 vaccines are safe and effective. Side effects are normal and mean the vaccine is teaching your body how to fight the virus. You CANNOT get COVID-19 from the vaccine. Protect yourself. Protect your community. Get vaccinated.
<b>Translation</b>	COVID-19 ကာကွယ်ဆေးများသည် ဘေးကင်းပြီး ထိရောက်မှုရှိပါသည်။ ဘေးထွက်ဆိုးကျိုးတို့သည် ပုံမှန်သာဖြစ်ပြီး ထိုသို့ဖြစ်ရသည်မှာ ကိုယ်ခန္ဓာမှ ဗိုင်းရပ်စ်ကို မည်သို့တိုက်ထုတ်ရမည်ကို သင်ကြားနေသောကြောင့် ဖြစ်ပါသည်။ COVID-19 ရောဂါကို ကာကွယ်ဆေးမှ မကူးနိုင်ပါ။ သင့်ကိုယ်သင်ကာကွယ်ပါ။ သင့်ပတ်ဝန်းကျင်ကို ကာကွယ်ပါ။ ကာကွယ်ဆေးထိုးပါ။

PSA 5	
<b>English</b>	The COVID-19 vaccine is halal. The COVID-19 vaccine does not contain any animal products. The COVID-19 vaccine does not change your DNA. The vaccine has been proven safe for thousands of people, including those of different races, ethnicities and ages. Protect yourself. Protect your community. Get vaccinated.
<b>Translation</b>	COVID-19 ကာကွယ်ဆေးသည် ဟာလာ ဖြစ်ပါသည်။ COVID-19 တွင် မည်သည့်တိရိစ္ဆာန်ထုတ်ကုန်မျှ မပါဝင်ပါ။ COVID-19 ကာကွယ်ဆေးက သင့်မျိုးဗီဇကို မပြောင်းလဲစေပါ။ ကာကွယ်ဆေးအား အသက်အရွယ်စုံ၊ လူမျိုးစုံ ထောင်ပေါင်းများစွာဖြင့် စမ်းသပ်ခဲ့ပြီး ဘေးကင်းမှုရှိကြောင်း သက်သေပြပြီးဖြစ်ပါသည်။ သင့်ကိုယ်သင်ကာကွယ်ပါ။ သင့်ပတ်ဝန်းကျင်ကို ကာကွယ်ပါ။ ကာကွယ်ဆေးထိုးပါ။

PSA 5	
<b>English</b>	Stay safe after being vaccinated from COVID-19. Right now, experts don't know how long the vaccine will protect you. Even after getting the vaccine, continue to wear a mask, practice social distancing, wash your hands often, and disinfect high-touch areas frequently.
<b>Translation</b>	COVID-19 ကာကွယ်ဆေးထိုးပြီးနောက် ဘေးကင်းစွာ နေထိုင်ပါ။ လက်ရှိအခြေအနေအရ ကာကွယ်ဆေးသည် မည်မျှကြာအောင် ကာကွယ်ပေးမည်ကို ကျွမ်းကျင်သူများ မသိကြသေးပါ။ ကာကွယ်ဆေးထိုးပြီးသည့်တိုင် နှာခေါင်းစည်းကို ဆက်လက်တပ်ပါ။ တစ်ဦးနှင့်တစ်ဦး ခွဲနေပါ (social distancing), မကြာခဏ လက်ဆေးပါ။ အများဆုံးထိတွေ့မှုရှိသော နေရာများကို ပိုးသက်ဆေးဖြင့် မကြာခဏ သန့်ရှင်းပါ။